

နာမည်ရ က၊ <na myi ya' / nan me ya'> 有名，著称：လူ့ပိုင်  
 လို့ ~ သည်။ 坏得出名。 / ကြိုးစားမှုကြောင့် ~ လာသူဖြစ်  
 သည်။ 由于努力而功成名就。

နာမည်ရင်း န၊ <nan me yin: / na myi yin:> 原名，本名

နာမည်ဝှက် န၊ <na myi hwet / nan me hwet> 化名

နာယက န၊ <na y-ka'> 领导者，名誉主席，议长： မြန်မာနိုင်  
 င်ဆိုင်ရာသံတမန်များ ~ 驻缅甸外交使团团长

နာယကဂုဏ် န၊ <na y-ka' gon> 领导者应具有的品德

နာယူ က၊ <na yu> 听取

နာရကတ် န၊ <na r-kat> = နာရကတ္တိ

နာရကတ္တိ န၊ <na r-kat ti> 二等钻石

နာရဏိ န၊ <na r-ni> 一种上等金

နာရဝေ န၊ <na r-waw:> 一种上等黄金

နာရီ န၊ <na yi> ①小时，钟点： သုံး ~ 三小时 / ~ ဝက်  
 半小时 ②(古)一天的六十分之一时间 ③钟表，时钟：  
 လက်ပတ် ~ 手表 / စားပွဲတင် ~ 座钟 / ထိုင်ကပ် ~ 挂钟  
 / နှိုးစက် ~ 闹钟 / ခါးပိုင်ဆောင် ~ 怀表 / အိတ်ဆောင် ~ 怀  
 表 / ~ ခွက် (旧称)表 / ~ စက် 钟表机件 / ~ စင်  
 钟楼，表架 / ~ လက်တံ 钟表针 / ~ လက်ပတ်ကြိုး 表  
 带 / ~ အိတ် 衣服上装怀表的小口袋 / ~ အိမ် 表壳  
 ④[巴]妇女，妻子 ⑤时刻： မင်္ဂလာ ~ ရောက်ပါပြီ။ 吉祥  
 的时刻到了。 ⑥ = နာရီစည်း၊

နာရီချ န၊ <na-yi gya'> 缅甸剧中演员在跳双人舞之前请乐  
 队配乐时的道白

နာရီစင် န၊ <na yi zin> 钟塔

နာရီဆုပ် န၊ <na yi zout> 米花蜜糖糕

နာရီတံး က၊ <na yi ti:> 时钟打点

နာရီထိုး က၊ <na yi hto:> 钟打点，到点： ဘယ်နှစ် ~ ပြီလဲ။  
 几点了？

နာရီထောင့် န၊ <na yi daun'> 【天】时角(天体与子午线成  
 的直角)

နာရီပြန် န၊ <na yi byan> 午后，子夜以后(只能用于1时至  
 5时)： ~ ငါးချက် 午后或子夜后五点

နာရီမောင်း န၊ <na yi maun:> 缅甸古代报时用的锣

နာရီမေ့ က၊ <na yi hmwei> 敲钟报时

နာရေး န၊ <na yei:> 丧事： ~ ကြော်ငြာ 讣告，讣文，讣闻  
 / ~ သာရေးကိစ္စ 红白喜事，婚丧喜事

နာလို က၊ <na lo> (对别人的成就)由衷地高兴，不嫉妒：  
 ခင်ဗျားအောင်မြင်တာကိုကျေနပ် ~ ပါတယ်။ 你获得成功我  
 由衷地高兴。

နာလိုခံခက် က၊ <na lo khan get> 无法容忍，难以接受： မှန်  
 တာပြော ~ အမုက်ထွက်။ (成)忠言逆耳。

နာလန်ထ I က၊ <n-lan hta'> ①病初愈，康复： လူမမာ ~ လာ  
 ပြီ။ 病人已康复。 ②恢复，复原，复兴： အမျိုးသားစီးပွား

ရေး ~ ရေးခဲ့ဖူး ပြီးရေးအတွက်ကြိုးပမ်းရမည်။ 要努力恢复和发  
 展国民经济。 II န၊ <n-lan da'> 病初愈者： သူက ~ ခို့  
 အားမရှိသေးဘူးဗျ။ 他病刚好，还没有劲。

နာလန်ထူ က၊ <n-lan htu> ①病初愈 ②(喻)恢复，复原：  
 ရန်သူတွေနာလန်မထူနိုင်အောင်ထိုက်ခိုက်ခဲ့တယ်။ 给了敌人以毁灭  
 性的打击。

နာဝါ န၊ <na wa> [巴]船

နာသာ က၊ <na dha> 悦耳

နာသာခံခက် က၊ <na dha khan get> = နာလိုခံခက်

နာသိကဌာန် န၊ <hna thi' ka' htan> 【语】发鼻音的部位

နာသူနာမ်စား န၊ <na dhu nan za:> 【语】第二人称代词

နာသောင်နာသာရီ က၊ <na dhaun' na dha shi'> 顺耳，悦  
 耳，中听： ဘကြီးဆုံးမတဲ့စကားတွေဟာအတော့်ကို ~ ပါတယ်။  
 大伯的教导很中听。

နာအိ က၊ <na i> = နာဤ

နာဤ က၊ <na i> (古)听，听从

နား I န၊ <na:> ①耳： ~ ကြားနာမ် 听觉神经 / ~ ရိုး 耳  
 骨 / အပြင် ~ 外耳 / အလယ် ~ 中耳 / အတွင်း ~ 内  
 耳 ②旁边，附近： ကျနေတဲ့ ~ ကိုခေါ်လာပါဦး။ 请到我这  
 边来一下。 ③边儿： ပုဆိုး ~ 筒裙边儿 II က၊ <na:>  
 ①栖息： သစ်ကိုင်းပေါ်ငှက် ~ သည်။ 鸟儿在树枝上栖息。  
 ②休息： ခဏ ~ ကြအုံးခို။ 咱们休息一会儿吧！ ③停，  
 停止： ကြားမှာတစ်နစ်နစ် ~ သူ။ 中间一分钟也未停。  
 ④月亮和行星轨道相遇

နားကလော က၊ <na: k-law:> 不堪入耳，难听： ကိုသိန်းမှာ  
 မောင်သက်တင်၏စကားကို ~ လှချေ၏။ 哥登听了貌德丁的  
 话觉得很刺耳。

နားကောက် န၊ <n-gaut> 一种有三指长的带钩的耳饰

နားကိုက် က၊ <na: kait> 耳内痛

နားကင်း န၊ <n-gin:> ①耳郭 ②(王冠、神冠的)护耳部分


နားကင်းထူ က၊ <n-gin: htu> (喻)迟钝

နားကင်းပါး က၊ <n-gin: pa:> (喻)机灵，机敏

နားကန်ကြိုး န၊ <n-gan gyo:> 帆角索

နားကန် I က၊ <na: kan:> 鞦 II န၊ <n-gan:> 鞦子

နားကပ် န၊ <n-gat> 耳饰



နားကပ်